

၁) ပြန်လှန်လေ့ကျင့်ခန်း

သင်ခန်းစာ(၆) "ရဲဘော်" မှ "စားတော်ပ" အထိ

၂) သင်ခန်းစာ အသစ်

သင်ခန်းစာ (၆) "ဆော်ဩ ၊ တရားဟော ၊ ပေါ့ပါး ၊ မော့ထား ၊ လယ်တော"

၃) ယခင်တစ်ပတ်က ပေးထားသော အိမ်စာမှ အောက်ပါစကားလုံးတို့ကို သတ်ပုံခေါ်ပါရန်။

အော ၊ ဇော ၊ ဇော ၊ ဇော

ကော့ ၊ တော့ ၊ မော့

ခေါ် ၊ ဒေါ် ၊ ပေါ်

၄) ဂေါဟာရ (တိရစ္ဆာန်များ) attached

ခွေး၊ ဆင်၊ ငါး၊ ဖား၊ ဘဲ၊ ဂက်

၅) အရေး လေ့ကျင့်ရန် (မရေးမှီ အရင်ဦးစွာ ပြန်ဖတ်ခိုင်းပါရန်)

၆) ကဗျာများ ရွတ်ဆိုလေ့ကျင့်ရန်

"စောစောအိပ်ထ" နှင့် "ဘဝအစ"

၇) အိမ်စာ

လက်ရေးလှလေ့ကျင့်ရန်

အမည် -----

ရက်စွဲ -----

ဆော်သြ

တရားဟော

ပေါ့ပါး


မော့ထား

လယ်တော


အမည် -----

ရက်စွဲ -----


၁) ခွေး (dog)




၂) ဆင် (elephant)




၃) ငါး (fish)




၄) ဖား (frog)



၅) သဲ (duck)



၆) ဝက် (pig)



အိမ်စာ

အမည် -----

ရက်စွဲ -----

ဆော်သြ

တရားဟော

ပေါ့ပါး

မော့ထား

လယ်တော

အိမ်စာ

အမည် -----

ရက်စွဲ -----

၁၆ တစ်ဆယ့်ခြောက်

၁၇ တစ်ဆယ့်ခုနစ်

၁၈ တစ်ဆယ့်ရှစ်

၁၉ တစ်ဆယ့်ကိုး

၂၀ နှစ်ဆယ်

ခွေး

ဆင်

ငါး

ဖား

ဘဲ

ပက်